

# Neh

## Chapter 3

Burmese Interlinear

Reference: Burmese Judson Bible (1835)

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	1
-ထိုယဇ်ပုရဇာတိတ်များ	-နှင့်သူညီအစ်ကိုများ	-ထိုကိမ်းမားသခဲ	-ထိုယဇ်ပုရဇာတိတ်	လျော့ရှိုတ်	-နှင့်ဝဲ	
<a href="#">H3548</a>	<a href="#">H0251</a>		<a href="#">H3548</a>	<a href="#">H0475</a>		

ဝဲးကဲးကဲး	ဝဲးကဲးကဲး							
တံခါးရွက်များ	-နှင့်တည်ထောင်	သန်ရှင်းစေ	သူတို့	-ထိုသိုးများ	တံခါး	-ကို	-နှင့်သူတို့တည်ဆောက်	
<a href="#">H5975</a>	<a href="#">H6942</a>	<a href="#">H6942</a>	<a href="#">H1992</a>	<a href="#">H6629</a>	<a href="#">H8179</a>	<a href="#">H0853</a>	<a href="#">H1129</a>	

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး
အပိုင်	ခနနလေ	ရဲတိုက်	-အထိ	သန်ရှင်းစေ	-ထိုတစ်ရာ	ရဲတိုက်	-နှင့်-အထိ
	<a href="#">H2606</a>	<a href="#">H4026</a>	<a href="#">H5704</a>	<a href="#">H6942</a>	<a href="#">H3968</a>	<a href="#">H4026</a>	<a href="#">H5704</a>

ထိုအခါ ယဇ်ပုရဇာတိတ်မင်း လျော့ရှိုပ်သည်။ မိမိညီအစ်ကို ယဇ်ပုရဇာတိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြုလျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မအောပအြီးမှ ဟာနနလေပအြီး တိုင်အောင် ပြုကုန်၏။

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	2
တည်ဆောက်	သူ	-နှင့်-လက်တစ်-	အပိုင်	ယဇ်ခေါ	လူများ	တည်ဆောက်	သူ	-နှင့်-လက်တစ်-	
<a href="#">H1129</a>	<a href="#">H3027</a>			<a href="#">H3405</a>	<a href="#">H0376</a>	<a href="#">H1129</a>	<a href="#">H3027</a>		

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး
အပိုင်	ကုမရီ	သား-	ဇကုကုရီ
	<a href="#">H0566</a>		<a href="#">H2139</a>

သူတို့နောက်မှ၊ ယဇ်ခေါမျိုးသားတို့သည် ပြုကုန်၏။ သူတို့နောက်မှ၊ ကုမရီသား ဇကုကုရီပပြု၏။

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	3
-နှင့်တည်ထောင်	မိုး	သူတို့	-ထိုဟဿနာအ	သားများ	တည်ဆောက်	-ထိုငါးများ	တံခါး	-နှင့်-ကို	
<a href="#">H5975</a>		<a href="#">H1992</a>	<a href="#">H5570</a>		<a href="#">H1129</a>	<a href="#">H1709</a>	<a href="#">H8179</a>	<a href="#">H0853</a>	

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး
အပိုင်	-နှင့်ကန်လန်ကျင်များ	သော့ခလောက်များ
	<a href="#">H1280</a>	<a href="#">H4514</a>

ငါးတံခါးကိုကား၊ ဟဿနာအမျိုးသားတို့သည် ပြုလျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ခလောက်နှင့် ကန်လန်ကျင်တို့ကို တပ်ကုန်၏။

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	4
အပိုင်	-ထိုဟကုကခါး	သား-	ဥရိယ	သား-	မရေမုတ်	ပပြုပြင်	သူတို့	-နှင့်-လက်တစ်-	
	<a href="#">H6976</a>				<a href="#">H4822</a>	<a href="#">H2388</a>	<a href="#">H3027</a>		

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး
အပိုင်	မရေဇဇဗလေ	သား-	ဗရေက်ယာ	သား-	မရေလုလံ	ပပြုပြင်	သူတို့	-နှင့်-လက်တစ်-
	<a href="#">H4898</a>		<a href="#">H1296</a>		<a href="#">H4918</a>	<a href="#">H2388</a>	<a href="#">H3027</a>	

ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး	ဝဲးကဲးကဲး
အပိုင်	ဗာနာ	သား-	ဇဒုတ်	ပပြုပြင်	သူတို့	-နှင့်-လက်တစ်-
	<a href="#">H1195</a>		<a href="#">H6659</a>	<a href="#">H2388</a>	<a href="#">H3027</a>	

သူတို့နောက်မှ၊ ကခါးသားဖဗြိသခါ ဥရိယ၏ သား မရေမုတ်ပပြု၏။ သူနောက်မှ၊ မရေဇဇဗလေသား ဖဗြိသခါ ဗရေခါးသားမရေလုလံ ပပြု၏။ သူနောက်မှ၊ ဗာနာသား ဇဒုတ်ပပြု၏။

דאָס	אַ	די	די	די	די	די	5
דאַס	אַ-	די	די	די	די	די	
<a href="#">H0935</a>	<a href="#">H3808</a>	<a href="#">H0117</a>	<a href="#">H8621</a>	<a href="#">H2388</a>	<a href="#">H3027</a>		

די	די	די	די
אַ	די	די	די
<a href="#">H0113</a>	<a href="#">H5656</a>		

דאָס האָט אַ תּוֹכַח מִיְהוָה אֲשֶׁר הָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ וְהָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ

די	6						
אַ	די	די	די	די	די	די	
<a href="#">H4918</a>	<a href="#">H6454</a>	<a href="#">H3111</a>	<a href="#">H2388</a>	<a href="#">H3465</a>	<a href="#">H8179</a>	<a href="#">H0853</a>	

די	די	די	די	די	די	די
אַ	די	די	די	די	די	די
<a href="#">H1280</a>	<a href="#">H4514</a>	<a href="#">H1393</a>	<a href="#">H5975</a>	<a href="#">H1992</a>	<a href="#">H1152</a>	

די  
אַ

תּוֹכַח מִיְהוָה אֲשֶׁר הָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ וְהָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ

די	7						
אַ	די	די	די	די	די	די	
<a href="#">H0376</a>	<a href="#">H4824</a>	<a href="#">H3036</a>	<a href="#">H1393</a>	<a href="#">H4424</a>	<a href="#">H2388</a>	<a href="#">H3027</a>	

די	די	די	די	די	די	די
אַ	די	די	די	די	די	די
<a href="#">H5104</a>	<a href="#">H5676</a>	<a href="#">H6346</a>	<a href="#">H3678</a>	<a href="#">H4709</a>	<a href="#">H1391</a>	

דאָס האָט אַ תּוֹכַח מִיְהוָה אֲשֶׁר הָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ וְהָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ

די	די	די	די	די	די	די	8
אַ	די	די	די	די	די	די	
<a href="#">H6884</a>	<a href="#">H2736</a>	<a href="#">H5816</a>	<a href="#">H2388</a>	<a href="#">H3027</a>			

די	די	די	די	די	די	די
אַ	די	די	די	די	די	די
<a href="#">H2346</a>	<a href="#">H5704</a>	<a href="#">H3389</a>	<a href="#">H7546</a>	<a href="#">H2388</a>	<a href="#">H3027</a>	

די  
אַ

דאָס האָט אַ תּוֹכַח מִיְהוָה אֲשֶׁר הָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ וְהָיָה עִנְיָן בְּעֵינֵי הַמֶּלֶךְ

မလှူပေးသူ ယရေရှုလင် <a href="#">H3389</a>	အရင် ခရိုင် <a href="#">H6418</a>	အဖွဲ့ တစ်ဝက် <a href="#">H2677</a>	အဖွဲ့ အုပ်ချုပ်သူ <a href="#">H8269</a>	အဖွဲ့ ခရိုင် <a href="#">H2354</a>	အဖွဲ့ သား- <a href="#">H7509</a>	အဖွဲ့ ရဟေယ <a href="#">H2388</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H3027</a>	အဖွဲ့ သူတို့ <a href="#">H3027</a>	အဖွဲ့ -နှင့်-လက်တစ်- <a href="#">H3027</a>	9
---	---	--	---	--	--	--	---	--	--	---

၀  
အပိုဒ်

သူတို့နောက်မှ၊ ယရေရှုလင်မျိုးပိုင်းကို အုပ်သေသူ၊ ဟုရသား ရဖေယပင်၏။

၀ အပိုဒ်	အဖွဲ့ သူအိမ် <a href="#">H5048</a>	အဖွဲ့ -နှင့်ရေမှောက် <a href="#">H2739</a>	အဖွဲ့ ခရိုင် <a href="#">H2739</a>	အဖွဲ့ သား- <a href="#">H3042</a>	အဖွဲ့ ယဒေါယ <a href="#">H2388</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H3027</a>	အဖွဲ့ သူတို့ <a href="#">H3027</a>	အဖွဲ့ -နှင့်-လက်တစ်- <a href="#">H3027</a>	10
		အဖွဲ့ :ကပ်ပေး <a href="#">H2813</a>	အဖွဲ့ ခရိုင် <a href="#">H2407</a>	အဖွဲ့ သား- <a href="#">H2407</a>	အဖွဲ့ အတူတူ <a href="#">H2388</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H3027</a>	အဖွဲ့ သူ <a href="#">H3027</a>	အဖွဲ့ -နှင့်-လက်တစ်- <a href="#">H3027</a>	

သူနောက်မှ၊ ဟာရုမသား ယဒေါယသည် မိမိအိမ်တဘက်တချက်၌ပင်၏။ သူနောက်မှ၊ ဟာရု ဗနိသား ဟတုတုတ်ပင်၏။

အဖွဲ့ မာဘ <a href="#">H6355</a>	အဖွဲ့ ဘုရင်ခံ <a href="#">H6355</a>	အဖွဲ့ သား- <a href="#">H2815</a>	အဖွဲ့ -နှင့်ခရိုင် <a href="#">H2766</a>	အဖွဲ့ ခရိုင် <a href="#">H2766</a>	အဖွဲ့ သား- <a href="#">H4441</a>	အဖွဲ့ မာလခိယ <a href="#">H2388</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H8145</a>	အဖွဲ့ ဒုတိယ <a href="#">H8145</a>	အဖွဲ့ အတိုင်းအတာ <a href="#">H8145</a>	11	
								၀ အပိုဒ်	အဖွဲ့ :ထိုမီးဖိုများ <a href="#">H8574</a>	အဖွဲ့ ရဲတိုက် <a href="#">H4026</a>	အဖွဲ့ -နှင့်-ကို <a href="#">H0853</a>

ကျန်ကဏ္ဍသေအရပ်နှင့် မီးဖိုပိုင်းကိုကား၊ ဟာရိမသား မာလခိယနှင့်၊ ပါဟတ်မာဘသား ဟာရုတ် တို့သည် ပင်၏။

အဖွဲ့ ခရိုင် <a href="#">H6418</a>	အဖွဲ့ တစ်ဝက် <a href="#">H2677</a>	အဖွဲ့ အုပ်ချုပ်သူ <a href="#">H8269</a>	အဖွဲ့ -ထိုဟာလဟေရု <a href="#">H3873</a>	အဖွဲ့ သား- <a href="#">H7967</a>	အဖွဲ့ ရလှလုံ <a href="#">H2388</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H3027</a>	အဖွဲ့ သူ <a href="#">H3027</a>	အဖွဲ့ -နှင့်-လက်တစ်- <a href="#">H3027</a>	12
					၀ အပိုဒ်	အဖွဲ့ :ကပ်ပေး <a href="#">H1323</a>	အဖွဲ့ -နှင့်သူသမီးများ <a href="#">H1931</a>	အဖွဲ့ သူ <a href="#">H3389</a>	အဖွဲ့ ယရေရှုလင် <a href="#">H3389</a>

သူတို့နောက်မှ၊ ယရေရှုလင်မျိုးပိုင်းကို အုပ် သေသူ၊ ဟာလဟေဟတ်သားရလှလုံနှင့် သူ၏သမီးတို့သည် ပင်၏။

အဖွဲ့ -နှင့်တည်ထောင် <a href="#">H5975</a>	အဖွဲ့ တည်ဆောက် <a href="#">H1129</a>	အဖွဲ့ သူတို့ <a href="#">H1992</a>	အဖွဲ့ ဇနီး <a href="#">H2182</a>	အဖွဲ့ -နှင့်နသူများ <a href="#">H3427</a>	အဖွဲ့ ခရိုင် <a href="#">H2586</a>	အဖွဲ့ ပုဂ္ဂိုလ် <a href="#">H2388</a>	အဖွဲ့ -ထိုချိုင်ဝမ်း <a href="#">H1516</a>	အဖွဲ့ တံခါး <a href="#">H8179</a>	အဖွဲ့ -ကို <a href="#">H0853</a>	13
အဖွဲ့ တံခါး <a href="#">H8179</a>	အဖွဲ့ -အထိ <a href="#">H5704</a>	အဖွဲ့ -မျိုး၌ <a href="#">H2346</a>	အဖွဲ့ တင် <a href="#">H0505</a>	အဖွဲ့ -နှင့်တစ်ထောင် <a href="#">H1280</a>	အဖွဲ့ -နှင့်ကန်လှေကျင်များ <a href="#">H4514</a>	အဖွဲ့ သေခလောက်များ <a href="#">H4514</a>	အဖွဲ့ တံခါးရှက်များ <a href="#">H4514</a>			
									အဖွဲ့ :တံခါး <a href="#">H0830</a>	

ချိုင်တံခါးကိုကား၊ ဟာနန်နှင့် ဇနီးမျိုးသား တို့သည် ပင်၏ တံခါးတိုင်၊ တံခါးရှက်၊ သေခလောက်၊ ကန်လှေကျင်တို့ကို လုပ်ပေး၊ မျိုးအတော်တော်ကို နောက်ချင်းတံခါးတိုင်အောင် တည်က၏။

၈၇၃၇၂၁၂၁    ၇၂၃    ၇၂    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    14  
 ဗက်ဟကုကရောင်    ခရိုင်    အုပ်ချုပ်သူ    ရခေါဘ    သား-    မာလခိယ    ပုပြင်    -ထိုအမှတ်ပုံ    တံခါး    -နှင့်-ကို  
[H1021](#)    [H6418](#)    [H8269](#)    [H7394](#)       [H4441](#)    [H2388](#)    [H0830](#)    [H8179](#)    [H0853](#)

ဝ    :    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 အပိုင်    -နှင့်ကန့်လန့်ကျင်များ    သဘောလက်များ    တံခါးရွက်များ    -နှင့်တည်ထောင်    တည်ဆောက်မည်    သူ  
[H1280](#)    [H4514](#)       [H5975](#)    [H1129](#)    [H1931](#)

ဗသေကုကရင်မျိုးပိုင်ကို အုပ်သေရခေပသား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သဘောလက်၊  
 ကန့်လန့်ကျင်တို့ကို လုပ်ထား၏။

၈၇၃၇၂၁၂၁    ၇၂၃    ၇၂    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    15  
 -ထိုမိဗ    ခရိုင်    အုပ်ချုပ်သူ    ကလင်ခေါ    သား-    ရှလူလုန်    ပုပြင်    -ထိုစမ်းရေ    တံခါး    -နှင့်-ကို  
[H4709](#)    [H6418](#)    [H8269](#)    [H3626](#)       [H7968](#)    [H2388](#)       [H8179](#)    [H0853](#)

၀    :    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 တံခါးရွက်များ    (-နှင့်တည်ထောင်)    [-နှင့်သူတို့တည်ထောင်]    -နှင့်မိုးထိုးမည်    တည်ဆောက်မည်    သူ  
[H5975](#)    [H5975](#)    [H2926](#)    [H1129](#)    [H1931](#)

၇၂၃    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁  
 -ထိုဘုရင်၏    -ဥယျာဉ်-    -ထိုရိုလော    ရကေန်    မျိုး    -နှင့်-ကို    -နှင့်ကန့်လန့်ကျင်များ    သဘောလက်များ  
[H4428](#)    [H1588](#)       [H1295](#)    [H2346](#)    [H0853](#)    [H1280](#)    [H4514](#)

ဝ    :    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 အပိုင်    ဒါဝိဒ်    -မျိုး    -ထိုဆင်းသက်    -ထိုလှကေးထစ်များ    -နှင့်-အထိ  
[H1732](#)       [H3381](#)       [H5704](#)

မိဗပါမျိုးပိုင်ကို အုပ်သေ ကလလဟဇ သား ရှလူလုသည် စမ်းရေတွင်းတံခါးကို ပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သဘောလက်၊  
 ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တစ်ခုမှာ၊ ရိုလောရကေန်မျိုးကို၊ ဒါဝိဒ်မျိုးကေးတိုင်အောင်တည်၏။

၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    16  
 -အထိ    ဗက်ဇရ    ခရိုင်    တစ်ဝက်    အုပ်ချုပ်သူ    အာဇဗုတ်    သား-    နဟေမိ    ပုပြင်    သူနောက်  
[H5704](#)    [H1049](#)    [H6418](#)    [H2677](#)    [H8269](#)    [H5802](#)       [H5166](#)    [H2388](#)

၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 အိမ်    -နှင့်-အထိ    -ထိုတည်ဆောက်ထားသော    -ထိုရကေန်    -နှင့်-အထိ    ဒါဝိဒ်    သင့်ချင်းများ    ရှုမှောက်  
[H5704](#)             [H1295](#)    [H5704](#)    [H1732](#)    [H6913](#)    [H5048](#)

ဝ    :    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 အပိုင်    -ထိုစစ်သူရဲများ  
[H1368](#)

သူနောက်မှ ဗက်ဇရမျိုးပိုင်ကို အုပ်သေ အာဇဗုတ်သား နဟေမိသည်၊ ဒါဝိဒ်သင့်ချင်းတဘက် တချက်မှစ၍၊ နောက်လုပ်သေ  
 ရကေန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။

၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    ၁၁    17  
 ခရုမိယ    ပုပြင်    သူ    -လက်တစ်-    ဗာန်    သား-    ရခေ    -ထိုလဝေလူများ    ပုပြင်    သူနောက်  
[H2811](#)    [H2388](#)    [H3027](#)       [H1137](#)          [H3881](#)    [H2388](#)

ဝ    :    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀    ၀  
 အပိုင်    -သူခရိုင်အတွက်    ကလေး    ခရိုင်    တစ်ဝက်-    အုပ်ချုပ်သူ-  
[H6418](#)    [H7084](#)    [H6418](#)    [H2677](#)    [H8269](#)

သူနောက်မှ၊ လဝေအမျိုး ဗာန်သား ရဟေပပြင် ၏။ သူနောက်မှ၊ ကိလမျိုးပိုင်ကို အုပ်သေ ဟာရှဘိ သည် မိမိတို့ကို ပြင်၏။





29  
 2388  
 -  
 2388  
 5048  
 564  
 -  
 659  
 2388  
 2388

2  
 :  
 4217  
 -  
 8179  
 8104  
 7935  
 -  
 8098

သူတို့နောက်မှ၊ ကုမ္ပဏီသား အဖွဲ့သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူနောက်မှ၊ ရှုကေန်နိုသား၊ အရှုတံခါးမှူး ရှုမောယ ပြင်၏။

30  
 8345  
 6764  
 -  
 2586  
 8018  
 -  
 2388  
 2388

5393  
 5048  
 1296  
 -  
 4918  
 2388  
 8145

2  
 2388

သူနောက်မှ၊ ရှုလေမိသား ဟာနန်၊ အလုပ်၏ စတုထုထသား ဟာနန်တို့သည် ပြင်၏။ သူတို့နောက်မှ၊ ဗရေခိုသား မရှေလံသည် မိမိအိမ်ရာခန်းတဘက် တချက်၌ ပြင်၏။

31  
 5411  
 5704  
 6885  
 -  
 4441  
 2388

6438  
 5944  
 5704  
 4663  
 8179  
 5048  
 7402

သူနောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖက်ဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နရောနှင့် ကုန်သည်နရော အရပ်တိုင်အောင်၎င်း၊ မိုဩဇာတက် ရာအရပ်တိုင်အောင်၎င်း ပြင်၏။

6884  
 2388  
 6629  
 8179  
 6438  
 5944  
 0996

3  
 2388  
 7402

မိုဩဇာတက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည် ပြင်၏။